

မာပိက

- မောင်ခင်မင် (ခေဖြူ) ၏ အမှာစာ
- ပြောက်ကျားစာရေးဆရာတစ်ဦး (စာရေးသူ) ၏ အမှာစာ

၁။ ဘာသာစကားဆိုင်ရာ ဆောင်းပါးများ

- (က) ရွှေတိဂုံစေတီတော်ခြေရင်းက သွေးဆေးကန် ၁၇
- (ခ) မွန်နှင့်မြန်မာ၊ မြန်မာနှင့်မွန်မှသည်
ပြည်ထောင်စုငြိမ်းချမ်းရေးသို့ ၂၅
- (ဂ) သင်ကြားရေးမဏ္ဍိုင် ၃၃
- (ဃ) ဗမာနှင့် မြန်မာဝေါဟာရ ၄၃
- (င) ပျူစောထီးပုံပြင်ကိုခြေရာခံကြည့်ခြင်း (သို့မဟုတ်)
တိုင်းရင်းသားသွေးချင်းတို့၏ ပျူစောထီး ၆၇
- (စ) တရုတ် (သို့မဟုတ်) စိန ၁၀၇

၂။ စာပေဆိုင်ရာ ဆောင်းပါးများ

- (က) မြန်မာ့ထိပ်တန်းသရော်စာဖန်တီးရှင် မောင်ထင် ၁၁၅
- (ခ) အကောင်းဆုံးစကားပြေကို ဖန်တီးကြပါစို့ ၁၂၅
- (ဂ) ခေါက်ရိုးကျိုးနေလည်း ဖြစ်ရပ်မှန်အတွက်
တူးဆွရပါလိမ့်မည် ၁၃၃
- (ဃ) ပိတောက်ဟောင်းလည်းကောင်းစမြဲ၊
ပိတောက်သစ်လည်း တင့်စမြဲ ၁၃၉
- (င) ခေတ်စမ်းစာပေ ၈၅ နှစ်ပြည့်ပြီ ၁၄၇

၃။ အတ္ထုပ္ပတ္တိဆိုင်ရာ ဆောင်းပါးများ

(လူလောကအတွက် မွေးဖွားလာသူများ)

- (က) ဆရာကြီးဦးဖေမောင်တင် (သို့မဟုတ်)
လူလောကအတွက် မွေးဖွားလာသူ ၁၆၃
- (ခ) ဆရာမကြီးဒေါ်ကြန့် (သို့မဟုတ်)
လောကကြီးအတွက် မွေးဖွားလာသူ ၁၇၅
- (ဂ) ကျွန်တော်တို့ရဲ့ ဆရာကြီးဦးစံတင် ၁၈၉
- (ဃ) ရွှေလိုဝင်းတဲ့ မင်းသုဝဏ် ၂၀၁

၄။ သမိုင်းဆိုင်ရာ ဆောင်းပါးများ

- (က) သီပေါမင်းအရိုးအိုး ပြန်လည်သယ်ယူရေးကိစ္စ
အလောတကြီးလုပ်ရန် မလိုအပ်သေးပါ ၂၁၃
- (ခ) ကုန်းဘောင်ခေတ် ရေမြှုပ်ပုံး၏
ဇာတ်သိမ်းအမှန် ၂၂၁

၅။ မှတ်တမ်းဆိုင်ရာ ဆောင်းပါးများ

- (က) ကတိသစ္စာမှန်သောခါဝယ် ၂၃၅
- (ခ) ဘွဲ့နှင်းသဘင်တွင်ပျံ့လွင့်ခဲ့သော
အဘိဓမ္မာသင်းရနံ့ ၂၄၅
- (ဂ) လွမ်းငွေ့မပြေသော ကန်သုံးဆင့်မြေ ၂၅၇
- (ဃ) သစ်ပုပ်ပင်နှင့် တက္ကသိုလ်မြေ ၂၆၉
- (င) ကံမကုန်၍ ပြန်ဆုံကြသောအခါ ၂၈၁

- (စ) ချင်းတောင်တန်းပေါ်က
ဗိုလ်ချုပ်အောင်ဆန်းအထိမ်းအမှတ်
အထက်တန်းကျောင်း (သို့မဟုတ်)
ထုတ်လိုင် အ-ထ-က ၂၈၉

- (ဆ) ခါကာဘိုရာဖီတောင်ခြေမှ တိပက်ကျေးရွာများ ၂၉၉

၆။ ခြေလျင်နှင့်တောင်တက်အားကစားဆိုင်ရာ ဆောင်းပါးများ

- (က) ရန်ကုန်တက္ကသိုလ်နှင့်
ခြေလျင်တောင်တက်အသင်း ၃၀၇
- (ခ) ရေခဲတောင် ၃၂၅

၇။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆောင်းပါးများ

- (က) သဘာဝပတ်ဝန်းကျင် ပျက်စီးမှုအတွက်
လေပြေမထိုးကြစေလိုပါ ၃၃၅
- (ခ) ပုဂံဒေသထိန်းသိမ်းရေးနှင့်
စိမ်းလန်းစိုပြည်ရေးအမြင် ၃၄၅

၈။ အထွေထွေဆောင်းပါးများ

- (က) ကံ့ကော်မြေမှ ကြားဖူးသမျှ ဖြစ်ရပ်ဆန်းအချို့ ၃၅၃
- (ခ) ခြေဥပြင်ဆင်ရေးတွင် ပုဒ်မ ၁၅/၄၅၀ ကိုပါ
ထည့်သွင်းပါ (သရော်စာ) ၃၆၃
- (ဂ) ဝိသေထူးကဲ လမြတ်တပို့တွဲ ၃၇၁
- (ဃ) မိမိကိုယ်ကို ကောင်းစွာဆောက်တည်ခြင်း ၃၈၃